

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(အထခ)-၀၂-၀၄

**အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀ နှင့် အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ) တို့အရ
ကျသင့်အခွန်ပေးဆောင်စေရန် အကြောင်းကြားစာ**

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) အရ အထူးကုန်စည်ခွန်များ ထုတ်လုပ်ခြင်း သို့မဟုတ် တင်ပို့ခြင်းအတွက် ကျသင့်အခွန်များ ပေးဆောင်ရန်လိုအပ်ကြောင်း သိရှိရသဖြင့် အောက်ဖော်ပြပါ လ(များ) အတွက် ကျသင့်အခွန်များ ပေးဆောင်ရန် အကြောင်းကြားပါသည်-

အခွန်ပေးဆောင်ရန်လ(များ)

၂။ ယင်းသို့ပေးဆောင်ရမည့် အထူးကုန်စည်ခွန်ကို ပူးတွဲပါ အထူးကုန်စည်ခွန်တွက်ချက်သည့်ပုံစံတွင် ဖြည့်စွက်တွက်ချက်၍ ယင်းပုံစံအား ဤရုံးသို့ ပြန်လည်ပေးပို့ရပါမည်။ ထို့အပြင် ယင်းအခွန်ကို ပူးတွဲပါ ငွေသွင်းချလန်ပုံစံအသီးသီးတွင် ဖြည့်သွင်း လက်မှတ်ရေးထိုး၍ -----မြို့ရှိ သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်း၍ ငွေလက်ခံဖြတ်ပိုင်း ရယူစေလိုပါသည်။

၃။ သက်ဆိုင်ရာလအတွက် ကျသင့်အထူးကုန်စည်ခွန်ကိုတွက်ချက်ရမည့်ပုံစံနှင့် လိုအပ်သော ငွေသွင်းချလန် ()စောင်ကို ပူးတွဲပေးပို့လိုက်ပါသည်။

၄။ ကျသင့်အခွန်များ ပေးဆောင်ပြီးနောက် သုံးလတစ်ကြိမ်ကြေညာလွှာများကို အောက်တွင် လက်မှတ်ရေးထိုးသူထံသို့ -----ခုနှစ်၊ -----လ၊ () ရက်နေ့ထက် နောက်မကျစေဘဲ အရောက်ပေးပို့ရမည်။

ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

မိတ္တူကို

ရုံးလက်ခံ